

SKBF=Svensk-Karenska Baptistföreningen, Årsmöte 18, 19-21, July 2013.

စွံၣ်ဒုၣ်ကညီဘျၢထံခရံၣ်ဖိတၢ်ရၢလိၣ်မုၢ်လိၣ်နီၣ်ကတၢၢ်တၢ်အိၣ်ဖိၣ်ပုၤထီၣ်(၆)ဝိတဝိ.

“ပုၤလၢလီၤဘၣ်မူၤဒီးတၢ်ဖဲးတၢ်မၤတၢ်အိၣ်ဖိၣ်တၢ်ရဲၣ်တၢ်ကျဲၤ.”

- ၁.ရဲၣ်ကျဲၤတၢ်ဘျၢတၢ်ဘျၢတၢ်ဘျၢမူၤဒါ- ၁.သ/စီၤစတုးဖၣ်
 ၂.သ/စီၤဖိဂုၤ.
- ၂.တၢ်ဂဲၤလိၣ်ကွဲၤမူၤဒါခိၣ်- ၁.သ/စီၤသနူထူ.
 ၂.သ/စီၤသၣ်ကွဲး, ၃.ယၢဝါယၢထူ.
- ၃.ရဲၣ်ကျဲၤတၢ်ပြၢမူၤဒါခိၣ် - ၁.သ/မုၢ်နီၢ်ဆၢဟဲထူ.
 ၂.သ/စီၤန့ၢ်,
- ၄.တၢ်ကွဲးနီၣ်လၢတနံၤအဂီၢ်- ၁.စီၤမ့ၢ်စံၣ်ထူ
 ၂.တံ/စီၤရိဖဲး
- ၅.တၢ်ဒုတၢ်အူမူၤဒါခိၣ်- ၁.သ/စီၤဒုဘုး,
 ၂.သ/စီၤပီၤထူ.
- ၆.ရဲၣ်ကျဲၤတၢ်အိၣ်မူၤဒါခိၣ်- ၁.သ/စီၤထီ
 ၂.သ/စီၤထီနဲၣ်, ၃.တံမ့းအ့.
- ၇.တၢ်ဘၣ်တၢ်ဘျၢမူၤဒါခိၣ် - ၁.သ/စီၤဂုၤလိၣ်
 ၂.သ/ရိၣ်ဘျၢ.
- ၈.ပုၤပၤစတုးတနံၤအဂီၢ်- ၁.နီၢ်အ့မ့းဖိ, ၂.နီၢ်သဘျထူ.
- ၉.ပုၤပံးမူၤဒါတၢ်ဆဲးလီၤမံၤ- ၁.စီၤမူကပီၤဆ့, ၂.စီၤဖရဲဒု.

၁၀.ပုၤဒိတၢ်ဂီၤ/တၢ်ဂီၤမူ -- ၁.စီၤကပီၤဒိၣ်, ၂.ကူၣ်သ့ထူ,

၁၁.ပုၤကွၢ်ထွဲဖိသၣ်မၤလိအီၤ- ၁.သရၣ်တၢ်ရိၣ်ဖိ ၂.နီၢ်လုၣ်ဖိ,

၁၂.တၢ်မၤစၢၤတၢ်ကဆဲးကဆိမူၤဒါခိၣ်လၢဝုၢ်တဖျၢၣ်ဘၣ်တဖျၢၣ်တၢ်မၤသကိး,

- (၁.သ/မနီၢ်မုၢ်ရုယၢၢ်.NÄSSJÖ ၂.နီၢ်မုၢ်သ့, Lindesberg.
- (၃.နီၢ်မုၢ်ဆဲးဖိ, Västerås. (၄.သ/မုၢ်နူန့ၢ်, Pålshoda.
- (၅.နီၢ်ဘျၢတံ, Hallsberg. (၆.သ/မုၢ်တၢ်ရိၣ်ဖိ, Storfors.
- (ရ.တံစီၤဒါ. Hofors. (၈.သ/စီၤလုၣ်ဘျၢ, Sandviken.
- ၉.စီၤထီဝုအိၣ်. Ljusdal. (၁၀.စီၤကပီၤဒိၣ်. Hudiksvall.

တနင်္ဂနွေအင်္ဂါတက်ရက်ကျော်-၁၈/၁၉/ ၂၀/ ၂၁/ ၂၀၁၃ လါယူလံ

၁၈/၀၇/ ၂၀၁၃. တက်ရက်ကျော်အိတ်လာပုလဲတက်အစုပူ.NÄSSJÖတက်အိတ်ဖိုင်.

တက်အိတ်ဖိုင်ဟဲတုဟဲအိတ်ဗုဒ္ဓိတက်ဆဲးလီမံဖဲတက်အိတ်မုဆဲးကတီတကတီပီလီ.

ဟဲတက်အိတ်----- (၁၆:၀၀-၁၇:၃၀) နတ်ရံ.

ဟဲတက်ဘဲ----- (၁၈:၄၅-၂၀:၃၀) နတ်ရံ.

တက်သူဉ်ဖုံသးညီ--- (၂၀:၃၀-၂၂:၀၀) နတ်ရံ.

တက်မံအိတ်ဘုဉ်အိတ်ဘုဉ်-- (၂၃:၀၀-) လါလီမံပူ.

၁၉/၀၇/ ၂၀၁၃. မုဒီဖဲနံ Friday ကမုဂ်တက်အိတ်ဖိုင်

ပက်ထီဉ်ဆဲးကတီဂီဒီ- (၀၆:၀၀-၀၆:၄၀) နတ်ရံ.

ဂီတက်ဘဲ-ပိတ်မုဉ်ကရဲမုဒါ (၀၆:၄၅-၀၈:၀၀) နတ်ရံ.

ဂီတက်အိတ်-- (၀၈:၀၀-၀၉:၀၀) နတ်ရံ.

တက်အိတ်ဖိုင်-- (၀၉:၃၀-၁၁:၃၀) နတ်ရံ.

မုဆဲးဒီတက်အိတ်-- (၁၁:၃၀-၁၂:၄၅) နတ်ရံ.

တက်အိတ်ဖိုင်--- (၁၃:၀၀-၁၆:၀၀) နတ်ရံ.

ဟဲတက်အိတ်-- (၁၆:၀၀-၁၇:၃၀) နတ်ရံ.

ဟဲတက်ဘဲ-သးစာကရဲမုဒါ (၁၈:၄၅-၂၀:၀၀) နတ်ရံ.

တက်ပြဲသကြဲရူးလံစီဆုံ,ဒီတက်သးဝံဉ်ဆဲးတီ-(၂၀:၃၀-၂၃:၀၀) နတ်ရံ.

ပုကွာထွဲတက်သးဝံဉ်တက်သူဉ်ဖုံသးညီသရဲကီစု,သရဲမုဉ်စုရဲစီ.

တက်မံအိတ်ဘုဉ်အိတ်ဘုဉ်-- (၂၃:၃၀-) လါလီမံပူ.

၂၀/၀၇/၂၀၁၃. မှ်ဘူၣ်.Saturday တၢ်ဂၤလိၣ်ကွဲဆၢကတီၢ်.

- ပၢ်ထီၣ်ဆၢကတီၢ်ဂီၤခီ-- (၀၆:၀၀-၀၆:၄၀)န့ၣ်ရံၣ်
- ဂီၤတၢ်ဘါ-ကမံးတံၣ်တဖၣ်- (၀၆:၄၅-၀၈:၀၀) န့ၣ်ရံၣ်.
- ဂီၤတၢ်အိၣ်-- (၀၈:၀၀-၀၉:၀၀) န့ၣ်ရံၣ်.
- တၢ်ဂၤလိၣ်ကွဲ-- (၀၉:၃၀-၁၁:၃၀) န့ၣ်ရံၣ်.
- မုၢ်ဆါခီတၢ်အိၣ်-- (၁၁:၃၀-၁၂:၄၅) န့ၣ်ရံၣ်.
- တအိၣ်ဖိၣ်--- (၁၃:၀၀-၁၆:၀၀) န့ၣ်ရံၣ်.
- ဟါတၢ်အိၣ်-- (၁၆:၀၀-၁၇:၃၀) န့ၣ်ရံၣ်.
- ဟါတၢ်ဘါ-တၢ်သိၣ်လိ (၁၈:၀၀-၂၀:၃၀) န့ၣ်ရံၣ်.

တၢ်ပြၢသတြီၤခါယၢ်,ခါထဲးယုၣ်ဒီးလံာ်စီဆံ့ပူ-(၂၀:၃၀-၂၃:၀၀) န့ၣ်ရံၣ်.
တၢ်ပြၢဝံၤတၢ်ဟ့ၣ်လီၤခိၣ်ဖးတကတီၢ်ဃီ.ဆၢကတီၢ်အိၣ်လီၤတဲာ်တၢ်သ့ၣ်ဖံးသးညီ.

တၢ်မံအိၣ်ဘ့ၣ်အိၣ်ဘ့ၣ်-- (၂၃:၃၀)- လၢလီၢ်မံအိၣ်ဘ့း.

၂၁/၀၇/၂၀၁၃. မုၢ်ဒီးနံၤ.sunday. တၢ်ဘါယုၤအိၣ်ဘူၣ်,တၢ်ဒီးဘျၢထံ.

- ပၢ်ထီၣ်ဆၢကတီၢ်ဂီၤခီ--- (၀၆:၀၀-၀၆:၄၀)န့ၣ်ရံၣ်
- ဂီၤတၢ်ဘါ-တမံၤတၢ်အိၣ်ဖိၣ် (၀၆:၄၅-၀၈:၀၀) န့ၣ်ရံၣ်.
- ဂီၤတၢ်အိၣ်- (၀၈:၀၀-၀၉:၀၀) န့ၣ်ရံၣ်.
- တၢ်သိၣ်လိတၢ်သးဝံၣ်, (၀၉:၃၀-၁၀:၃၀) န့ၣ်ရံၣ်.
- တၢ်ဟ့ၣ်ကနၢၤ- (၁၀:၃၀-၁၁:၃၀) န့ၣ်ရံၣ်.
- မုၢ်ဆါခီတၢ်အိၣ်-- (၁၁:၃၀-၁၂:၄၅)န့ၣ်ရံၣ်.
- တၢ်ဒီးဘျၢထံဘါယုၤအိၣ်ဘူၣ်- (၁၃:၀၀-၁၅:၃၀) န့ၣ်ရံၣ်.

တၢ်ဘူၣ်တၢ်ဘါတၢ်ရဲၣ်တၢ်ကျဲၤအိၣ်လၢသရၣ်ဒိၣ်အစုပူၤလီၤ.

★နိဗ္ဗာန်တော်ပြုအကလုာ်ကလုာ်တော်ဖူးသ့ၣ်ညါ.★

၁. တၢ်သးဝံၣ်တၢ်ပြုသတြီၤလၢတၢ်လီၤတတီၤဘၣ်တတီၤ -

က).ခွါယၢ်ခိၣ်တီၢ်, -ယွၤကွၢ်ထွဲဖီၣ်ညါဒီးထီၣ်ဖိ(ကွဲး-ဖုရီလဲ)

ခ).ခွါထဲးခိၣ်တီၢ်, -ယ့ၣ်စူးပတၢ်သးခု (ကွဲး-ဖုရီလဲ)

ဂ).သးဝံၣ်ဆဲးတီၢ်ခိၣ်တီၢ်. -တၢ်မ့ၢ်ယွၤဖိယွၤစိာ်ဘံ(ကွဲး-ဖုရီလဲ)

၂.ဖိသ့ၣ်၁၃နိဗ္ဗာန်အဖီလၢရူးလံာ်စီဆုံ- - စံးထီၣ်ပတြၢၤ ၁:၁-၆.(စီၤဒၤဝံးအထါ)

၃.တၢ်ကွဲးပြုလံာ်စီဆုံပူလၢသးစၢ်-- -ပူအခိၣ်တီၢ် (စီၤနယုမယၤအဂ့ၢ်.)

ပုၤလၢကဟ့ၣ်လီၤတၢ်ကွဲးခိၣ်တီၢ်အဂ့ၢ်မိာ်ပုၤလၢကလၢပုၤအဂီၢ်သရၣ်မုၢ်ဆၢဟဲထူ.

၄.တၢ်ဂဲၤလိာ်ကွဲးဖျၢၣ်ထူဖျၢၣ်ပျီၢ် -- -ပိာ်မုာ်,ပိာ်ခွါ,(ပုၤန့ၢ်တၢ်ခံနိဗ္ဗာန်စတူးဖိၣ်)ဖျၢၣ်ထူ.

တၢ်ဖူးသ့ၣ်ညါ-

၁.အဆိပယုဝံသးစူၤဘၣ်မိာ်ပာ်သ့ၣ်ဘီၣ်သးစၢ်ဖိဒံဖိသ့ၣ်ခဲလၢာ်လၢအဟဲတဖၣ်ကဟဲစိာ်ယုာ်လီၤမံလီၤဒါတဘျီဃီယုာ်ဒီးတၢ်လၢအလိာ်တဖၣ်တက့ၢ်.

၂.ဝုၢ်တၢ်အိၣ်ဖိၣ်ခိၣ်န့ၢ်လၢအဘၣ်မူဘၣ်ဒါတဖၣ်ကဟံးန့ၢ်စရီလၢပုၤလၢကဟဲတၢ်အိၣ်ဖိၣ်သ့ၣ်တဖၣ်အနီၢ်ဂံၢ်တသ့ဖဲအသ့ကဖူးသ့ၣ်ညါဆိဘၣ်က့ၤပုၤ လၢအတူၢ်လိာ်တၢ်အိၣ်ဖိၣ်ဝုၢ်ပုၤဘၣ်မူဘၣ်ဒါအမုၢ်သရၣ်အထီဒီးသရၣ်စတူးဖၣ်န့ၣ်လီၤ.

ဒ်လၢအဖီခိၣ်အသီးပုၤလၢမူဒါလီၤဘၣ်အီၤတဖၣ်ပကပာ်သ့ၣ်ပာ်သးဒီးပကမၤသကိးလၢအဂ့ၤကတၢ်တသ့ဖဲအသ့တၢ်လၢအိၣ်ဒီးပုၤန့ၣ်လီၤ.လဲၤတုၤဆိဟါပုၤဘၣ်မူဘၣ်ဒါတဖၣ်မုၢ်သ့ကထံၣ်လိာ်သးအိၣ်ဒီးတၢ်အိၣ်ဖိၣ်တစီၤတလီၤန့ၣ်လီၤ.

(မံယွၤဆိၣ်ဂ့ၤအပုၤဂီၢ်မုၢ်ခဲလၢာ်တက့ၢ်) စွံၣ်ဒုၣ်ကညီဘျၢထံခရံၣ်ဖိတၢ်ရူလိာ်မုာ်လိာ်ကရၢ.